

# ရေးဝ ၇ ဘဏ္ဍာရေးနှစ် ရှင်ဂျူကုရပ်ကွက် ကလေးပြုစု

## မူလတန်း၊ အလယ်တန်းကျောင်းသားရှိသည့် မိသားစုများသို့



၁

**ထောက်ပံ့ကြေးစသည့်စီးပွားရေးနှင့်ဆိုင်သောအထောက်အပံ့**

ထောက်ပံ့ကြေးနှင့်ပညာသင်စရိတ်၊ လေ့ကျင့်သင်ကြားမှုတွင်လိုအပ်သော ကုန်ကျစရိတ်ထောက်ပံ့မှုစသည့်စီးပွား ရေးနှင့်ဆိုင်သောကုန်ကျမှုများကို ထောက်ပံ့ပေးမည်။

၂

**ကလေးငယ်ကိုယာယီအပ်နှံခြင်း**

ကလေးငယ်ကိုယာယီအားဖြင့်အပ်နှံချင်သည့်အခါစသည့်ကလေးငယ်ပြုစုပျိုးထောင်ရေးကိုထောက်ပံ့ပေးမည်။

၃

**ကျောင်းဆင်းပြီးနောက်ပိုင်း  
ကလေးငယ်၏နေရန်နေရာ**

ကျောင်းဆင်းပြီးနောက်ပိုင်းတွင်ဘေးကင်းခြင်းစိတ်ချရသောဆော့ကစားခြင်း၊ ယင်ယူခြင်း၊ နီးနီးလှုပ်ရှားနေရာကိုစီစဉ်ပေးမည်။

၄

**လေ့ကျင့်သင်ကြားမှုအထောက်အပံ့**

ကလေးငယ်တစ်ဦးချင်းစီ၏စွမ်းအားကိုတိုးမြှင့်ရန် လေ့ကျင့်သင်ကြားမှုအထောက်အပံ့ကိုလုပ်ဆောင်မည်။

၅

**နေအိမ်အထောက်အပံ့**

နေအိမ်ရာဖွဲ့ခြင်းနှင့်အိမ်လခအိမ်ငြှမ်းပြောင်းသည့်ကုန်ကျစရိတ်ထောက်ပံ့မှု စသည့်ကလေးငယ်ပြုစုပျိုးထောင်နေသည့်မိသားစု၏နေအိမ်ကိုအထောက်အပံ့ ပြုမည်။

၆

**ကလေးငယ်ပြုစုပျိုးထောင်ခြင်း  
စသည့်တိုင်ပင်ရန်ကောင်တာ**

အခက်အခဲရှိသည့်အခါတွင်နီးစပ်ရာတိုင်ပင်ရန်ကောင်တာ၌လောလောဆယ် တိုင်ပင်ပေးပါရန်။

ဤလမ်းညွှန်နှင့်ပတ်သက်၍စုံစမ်းမေးမြန်းရန်။ ▶။ ရှင်းဂျူခု ကလေးငယ်နှင့်မိသားစုရေးရာ ဌာန ကလေးငယ်နှင့်မိသားစုရေးရာဌာနခွဲ စီမံကိန်းတာဝန်ခံ  
☎ 160-8484 ရှင်းဂျူခု ခဘုမိချိုး 1-4-1

TEL 5 2 7 3 - 4 2 6 1 FAX 5 2 7 3 - 3 6 1 0

**စနစ်တစ်ခုချင်းစီနှင့်ပတ်သက်သည့်အသေးစိတ်ကိုကောင်တာ အသီးသီးတွင်စုံစမ်းမေးမြန်းပေးပါရန်။**

\* စနစ်အပေါ်မူတည်ပြီးဝင်ငွေကန့်သတ်မှုစသည့်အခြေအနေနှင့်သုံးစွဲသူ၏ ကုန်ကျမှုကင်းလွတ်သည့်အစီအစဉ်ရှိသည့်အခါလည်းရှိမည်။

ထုတ်ဝေ - ရေးဝ ၇နှစ် ဧပြီလ ကလေးငယ်နှင့်မိသားစုရေးရာဌာန ကလေးငယ်နှင့်မိသားစုရေးရာဌာနခွဲ ပုံနှိပ်အမှတ် 2025-1-3001

# ဖေးကြည့်နည်း

အကြောင်းကိစ္စ	မူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်
<p><b>◆ ကလေးငယ်ဆေးဝါးကုသ</b></p> <p>စရိတ်ထောက်ပံ့မှုခန့်မှန်းပြည့်သည့်ရက်နောက်ပိုင်း၏ပထမဆုံးဥလ ပိုင်းဥခရက်နေ့အထိကလေးငယ်၏ကျန်းမာရေးအမခံအကျိုးပင် သည့်ဆေးဝါးကုသစရိတ်နှင့်ဆေးရုံတက်နေချိန်အစားအစာဆေးဝါး ခ၏မိမိကိုယ်တိုင်ကုန်ကျမှုအတွက်ကိုထောက်ပံ့မည်။</p>	●	●	●	<p><b>မြို့ ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာဌာန ကလေး ဆေးကုသခြင်း!</b> (မြို့နယ်ရုံးပင်မအစိုးရအဆောက်အအုံ 2F) <b>TEL 5273-4546 FAX 3209-1145</b> <b>(အင်္ဂါ)ကောင်တာအချိန်တို့ချည်း</b></p>

လုပ်ငန်းအကြောင်း၏အသက်အပိုင်းအခြားတွင် ● ကိုတပ်ပေးထားမည်။

မူလ...မူလတန်းကျောင်းသား  
အလယ်...အလယ်တန်းကျောင်းသား  
အထက်တန်း...အသက်ခန့်စာတန်းစာရင်းအထက်

- \* **မြို့** ... ရှင်းဂျူဒုဇု၏ကောင်တာ
- \* **(အင်္ဂါ)ကောင်တာအချိန်တို့ချည်း**  
...အပတ်စဉ် အင်္ဂါနေ့မှစပြီးလွယ်လွယ်ကူကူအထောက်အထားခြင်း၊ တိုင်ပင်ခြင်း စသည်တို့ကိုလုပ်ဆောင် နိုင်မည်။ (အခြားအဖွဲ့အစည်းများနှင့်ညှိနှိုင်း ရန်လို အပ်သောရုံးကိစ္စများကိုကိုင်တွယ်၍ရ နိုင်သောအခါလည်းရှိမည်ဖြစ်သည်။)

## ၁။ ထောက်ပံ့ကြေးစသည့်စီးပွားရေးဆိုင်ရာအထောက်အပံ့

ထောက်ပံ့ကြေးနှင့်ကျောင်းစရိတ်၊ လေ့ကျင့်သင်ကြားရန်လိုအပ်သောအသုံးစရိတ်အထောက်အပံ့ စသည့်စီးပွားရေးနှင့်သက်ဆိုင်သောကုန်ကျစရိတ်ကိုထောက်ပံ့မည်။

### ● ကလေးသူငယ်များအားပြုစုပျိုးထောင်နေသူများသို့

အကြောင်းကိစ္စ	မူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်						
<p><b>◆ ကလေးငယ်များထောက်ပံ့ကြေး</b></p> <p>၁၈-နှစ်ပြည့်ပြီးသည့်နေ့ကျော်လွန်ပြီးပထမဆုံးကျရောက်သော မတ်လ(၃၁)ရက်နေ့အထိ အကျိုးပင်သော ကလေးများအား ထောက်ပံ့ကြေး ပေးအပ်မည်။</p> <p><b>[ထောက်ပံ့ကြေးလစဉ်နှုန်း]</b></p> <table border="1" data-bbox="78 1093 504 1252"> <tr> <td>မွေးကင်းစမှ ၃-နှစ်မပြည့်မီအထိ ပထမနှင့်ဒုတိယကလေး</td> <td>၁၅၀၀၀-ယန်း</td> </tr> <tr> <td>၃-နှစ်မှ အထက်တန်းကျောင်းသားအရွယ်(※၁)အထိပထမနှင့် ဒုတိယကလေး</td> <td>၁၀၀၀၀-ယန်း</td> </tr> <tr> <td>မွေးကင်းစမှအထက်တန်းကျောင်းသားအရွယ်အထိ တတိယမြောက် ကလေးနှင့်အောက်(※၂)</td> <td>၃၀၀၀၀-ယန်း</td> </tr> </table> <p>※၁ အသက်၁၈-နှစ်ပြည့်ပြီးနောက်ပထမဆုံးရောက်ရှိ လာမည့် မတ်လ ၃၁ -ရက်နေ့အထိ ကလေးများ</p> <p>※၂ ကလေးဦးရေမှာ ၂-နှစ် ပြည့်ပြီးနောက်ပထမဆုံး ကျရောက်မည့် မတ်လ ၃၁-ရက်နေ့ အထိအတွင်းရှိနေသော ကလေးများကိုရေတွက်မည် ဖြစ်သည်။ အသက် ၁၈-နှစ် ပြည့်ပြီးသည့်ဘဏ္ဍာနှစ်ကိုကျော်လွန်ပြီးသော ကလေးများအား ကလေးအရေအတွက်အဖြစ်ထည့်သွင်းရေတွက်ရန် အသိအမှတ် ပြုထောက်ခံစာ အစရှိသော စာရွက်စာတမ်းများ တင်ပြရန် လိုအပ်မည်ဖြစ်သည်။</p>	မွေးကင်းစမှ ၃-နှစ်မပြည့်မီအထိ ပထမနှင့်ဒုတိယကလေး	၁၅၀၀၀-ယန်း	၃-နှစ်မှ အထက်တန်းကျောင်းသားအရွယ်(※၁)အထိပထမနှင့် ဒုတိယကလေး	၁၀၀၀၀-ယန်း	မွေးကင်းစမှအထက်တန်းကျောင်းသားအရွယ်အထိ တတိယမြောက် ကလေးနှင့်အောက်(※၂)	၃၀၀၀၀-ယန်း	●	●	●	<p><b>မြို့ ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာဌာန ကလေး ဆေးကုသခြင်း!</b> (မြို့နယ်ရုံးပင်မအစိုးရအဆောက်အအုံ 2F) <b>TEL 5273-4546 FAX 3209-1145</b> <b>(အင်္ဂါ)ကောင်တာအချိန်တို့ချည်း</b></p>
မွေးကင်းစမှ ၃-နှစ်မပြည့်မီအထိ ပထမနှင့်ဒုတိယကလေး	၁၅၀၀၀-ယန်း									
၃-နှစ်မှ အထက်တန်းကျောင်းသားအရွယ်(※၁)အထိပထမနှင့် ဒုတိယကလေး	၁၀၀၀၀-ယန်း									
မွေးကင်းစမှအထက်တန်းကျောင်းသားအရွယ်အထိ တတိယမြောက် ကလေးနှင့်အောက်(※၂)	၃၀၀၀၀-ယန်း									

အကြောင်းကိစ္စ	မူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်
<p><b>◆ကလေးငယ်ဆေးဝါးကုသ</b></p> <p>စရိတ်ထောက်ပံ့မှုခရစ်ပြည့်သည့်ရက်နောက်ပိုင်း၏ ပထမဆုံး၃လ ပိုင်း၃ရက်နေ့အထိကလေးငယ်၏ကျန်းမာရေးအဆင့်အကျိုးပြုစေသည့်ဆေးဝါးကုသစရိတ်နှင့်ဆေးရုံတက်နေချိန်အစားအစာဆေးဝါး၏ မိမိကိုယ်တိုင်ကုကျ မှုအတွက်ထောက်ပံ့မည်။</p>	●	●	●	<p><b>မြို့. ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာဌာန ကလေးဆေးကုသခြင်း။</b>            (မြို့နယ်ရုံးပင်မအစိုးရအဆောက်အအုံ 2F)  <b>TEL 5273-4546 FAX 3209-1145</b>  <b>(အင်္ဂါ)ကောင်တာအချိန်တို့ချည်း</b></p>

**● ကလေးငယ်၏ကျောင်းစရိတ်နှင့်လေ့ကျင့်သင်ကြားမှုတွင်လိုအပ်သောအသုံးစရိတ်တို့တွင်အခက်အခဲရှိသောသူ**

အကြောင်းကိစ္စ	မူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်
<p><b>◆ကျောင်းတက်ရန်အထောက်အပံ့</b></p> <p>မူလတန်း၊ အလယ်တန်းကျောင်းသားတို့၏ ပညာသင်ကြားရန်အသုံးပြုစွဲစည်းတို့၏ ကုန်ကျစရိတ် စသည်တို့ကို အထောက်အပံ့ပြုမည်။</p>	●	●		<p><b>မြို့. ကျောင်းအုပ်ချုပ်ရေးဌာန ကျောင်းသားရေးရာဌာန</b>            (မြို့နယ်ရုံးအမှတ် ၁ အစိုးရအဆောက်အအုံခွဲ 4F)  <b>TEL 5273-3089 FAX 5273-3580</b></p>
<p><b>◆ကျောင်းဝင်ခွင့်စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်နိုင်ရန် ကူညီချေးငွားခြင်းလုပ်ငန်း</b></p> <p>အလယ်တန်း တတိယနှစ်နှင့် အထက်တန်း တတိယနှစ် ကျောင်းသားများ၏ ကျူရှင်လခနှင့်အထက်တန်းနှင့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကြေးထုတ်ချေးပေးခြင်း (အတိုးပဲ့)ကိုလုပ်ဆောင်ပေးနေသည်။</p>		●	●	<p><b>ရှင်းဂျူဒု လူမှုမှုလုံခြုံရေးအတိုင်ပင်ခံအဖွဲ့</b>            (တကဒနိုဘာ 1-17-20)  <b>TEL 5292-3250 FAX 5273-3082</b></p>
<p><b>◆ကျောင်းတက်ရန်အတွက်ပြင်ဆင်ရန် လိုအပ်သောငွေကြေး အားထောက်ပံ့ ချေးငွားပေးခြင်း</b></p> <p>အထက်တန်းကျောင်းဝင်ခွင့်ရသည့် ကလေးများအားကျောင်း တက်ရန်အတွက် ပြင်ဆင်ရန်လိုအပ်သည့် ငွေကြေး၏တစ်စိတ် တစ်ပိုင်းအား ချေးငွားပေးခြင်း ပြုလုပ်သည်။</p>		●		<p><b>မြို့. ပညာရေးညှိနှိုင်းမှုဌာနခွဲစီမံခန့်ခွဲရေး တာဝန်ခံ</b>            (မြို့နယ်ရုံးပင်မအစိုးရအဆောက်အအုံ 4F)  <b>TEL 5273-3070 FAX 5273-3510</b></p>
<p><b>◆Shimada ပညာသင်ဆုရန်ပုံငွေ</b></p> <p>Shimadaပညာသင်ဆုရန်ပုံငွေကိုအသုံးပြု၍အထက်တန်းကျောင်းစသည်သို့ကျောင်းဆက်လက်တက်ရောက်မည့်ကလေးများအား၊ ပညာသင်ဆုငွေကိုထောက်ပံ့သွားမည်။</p>		●		<p><b>မြို့. အထွေထွေရေးရာဌာနခွဲ အထွေထွေ ရေးရာတာဝန်ခံ</b>            (မြို့နယ်ရုံးပင်မအစိုးရအဆောက်အအုံ 3F)  <b>TEL 5273-3505 FAX 3209-9947</b></p>
<p><b>◆အထက်တန်းကျောင်းစသည်</b></p> <p>ကျောင်းတက်ရန်ထောက်ပံ့ငွေအမျိုးသား၊အများသူ့ဘုရင့်၊ပ ဓနာမထားပဲ၊ အထက်တန်းကျောင်းစသည်တို့တွင်စာရင်းသွင်း ထားမည့်လိုအပ်ချက်ကိုပြည့်မီသည့်ကလေးငယ်ကိုရည်ရွယ်၍၊ ကျောင်းလခကိုနိုင်တော်မူထောက်ပံ့မည်။</p>			●	<p><b>ဆက်လက်တက်ရောက်မည့်အထက်တန်း ကျောင်းသို့ စုံစမ်းမေးမြန်းပေးပါ။</b></p>

**● စီးပွားရေးနှင့်ဆိုင်ရာအခက်အခဲရှိသောသူ**

အကြောင်းကိစ္စ	မူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်
<p><b>◆အလုပ်နှင့်မိသားစုဘတ်ဂျက်ဆိုင်ရာနှင့်</b></p> <p>ပတ်သက်သည့်တိုင်ပင်ဆွေးနွေးခြင်း «စားဝတ်နေရေးကိုပြန်လည်ထူထောင်ချင်သည်။» «အလုပ်နှင့်မိသားစုဘတ်ဂျက်ဆိုင်ရာနှင့်ပတ်သက်သည့်တိုင်ပင်ဆွေးနွေးမှုပြုချင်သည်။» «စီးပွားရေးဆိုင်ရာအခက်အခဲရှိသော်လည်း၊မည်သည့်နေရာတွင် တိုင်ပင်ဆွေးနွေးမှုပြုလျှင်ကောင်းမည်ကိုမသိခြင်း။» စသဖြင့်အခက်အခဲရှိသူ၏တိုင်ပင်ဆွေးနွေးမှုကိုတိုင်ပင်မှုထောက်ပံ့ရေးဝန်ထမ်းမှလက်ခံပြီးပြဿနာဖြေရှင်းရန်ရည်ရွယ်သည့်ထောက်ပံ့မှုကိုလုပ်ဆောင်မည်။</p>	●	●	●	<p><b>မြို့. စားဝတ်နေရေးဆိုင်ရာလူမှုမှုလုံခြုံရေးဌာနခွဲစားဝတ်နေရေးထောက်ပံ့မှုတိုင်ပင်ဆွေးနွေးရန်ကောင်တာ</b>            (မြို့နယ်ရုံးအမှတ်၂အစိုးရအဆောက်အအုံခွဲ 1F)  <b>TEL 5273-3853 FAX 3209-0278</b>  <b>ရှင်းဂျူဒု လူမှုမှုလုံခြုံရေးအတိုင်ပင်ခံအဖွဲ့ အထွေထွေတိုင်ပင်ဆွေးနွေးရန်ကောင်တာ</b>            (တကဒနိုဘာ 1-17-20)  <b>TEL 5273-3546 FAX 5273-3082</b></p>



# J

## ။ကလေးငယ်ကိုယာယီအပ်နှံခြင်း

ကလေးငယ်ကိုယာယီအနေဖြင့်အပ်နှံချင်သည့်အခါစသည့်။ကလေးငယ်ပြုစုပျိုးထောင်ခြင်းကိုထောက်ပံ့မည်။

အကြောင်းကိစ္စ	ပူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်
<p><b>◆ရှင်းဂျူဒု မိသားစုပံ့ပိုးမှု</b></p> <p>အသုံးပြုသူအဖွဲ့ဝင်နှင့်ပံ့ပိုးသူအဖွဲ့ဝင်အရအဖွဲ့ဝင်စနစ်၏အပြန်အလှန်ပံ့ပိုးသည့်လှုပ်ရှားမှုဖြစ်သည်။ကျောင်းဆင်းပြီးနောက်ပိုင်းနှင့်အုပ်ထိန်းသူမရှိသည့်အချိန်ကာလတို့အပ်နှံထားခြင်းကိုလုပ်ဆောင်မည်။ထို့အပြင်မူလတန်းကျောင်းသား ၆တန်းအထိနာမကျန်းသည့်ကလေး၊နာမကျန်းဖြစ်ပြီးနောက်ပိုင်းကလေးများ၏အပ်နှံထားခြင်းကိုလည်းလုပ်ဆောင်မည်။</p>	●	●	●	<p><b>ရှင်းဂျူဒု မိသားစုပံ့ပိုးမှုစင်တာ</b> (ရှင်းဂျူဒု လူမှုဖူလုံရေးအတိုင်ပင်ခံအဖွဲ့တွင်း) (တကအနံ့ဘာ 1-17-20) TEL 5273-3545 FAX 5273-3082</p>
<p><b>◆ကလေးအချိန်တိုနေထိုင်ရန်အပ်နှံခြင်း(ရှော့တိုစတေး)</b></p> <p>အုပ်ထိန်းသူကဆေးရုံတက်ဆေးကုသမှုခံယူခြင်း၊ ကလေး မွေးဖွားခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ အလုပ်တာဝန်ဖြင့်ခရီးသွားခြင်း၊ ကလေးပြုစုစောင့်ရှောက်ခြင်းကြောင့်ပင်ပန်း၊ နွမ်းနယ်ခြင်းအစရှိသည်တို့ကြောင့် နေ့ညတရက်လုံး ကလေးကိုကြည့်ရှုပြုစုသူမရှိသောအခါတို့တွင် ရပ်ကွက်အတွင်းရှိ နို့နို့ကလေးဂေဟာနှင့် ကူညီကြည့်ရှုပေးသည့်အိမ်အစရှိသည့် နေရာများတွင် အပ်ထားနိုင်သည်။</p>	●	●	●	<p><b>မြို့ ကလေးသူငယ်အထွေထွေစင်တာ ကလေးသူငယ် ဆွေးနွေး ကူညီခြင်းဆိုင်ရာ လုပ်ငန်းဌာန</b> (ရှင်းဂျူဒု 7-3-29) TEL 3232-8865 FAX 3232-0666</p>
<p><b>◆တွိုင်းလိုက်တိုစတေး</b></p> <p>ညအချိန်ညနေ ၅ နာရီမှ ည ၁၀ နာရီအတွင်း၊ အလုပ်အစရှိသည်တို့ဖြင့် ကလေးကိုမကြည့်ရှုနိုင်သောအခါမျိုးတွင် ကူညီကြည့်ရှုပေးသည့်အိမ် အစရှိသည့်နေရာများတွင် အပ်နှံနိုင်သည်။</p>	●	●	●	

# ၃

## ။ကျောင်းဆင်းပြီးနောက်ပိုင်းကလေးငယ်၏နေရန်နေရာ



ကျောင်းဆင်းပြီးနောက်ပိုင်းတွင်ဘေးကင်းခြင်း၊စိတ်ချရသောဆော့ကစားခြင်း၊သင်ယူခြင်း၊နီးနှောဖလှယ်ရန်နေရာကိုစီစဉ်ပေးမည်။


အကြောင်းကိစ္စ	ပူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်
<p><b>◆ကျောင်းသားကလေးငယ်များအသင်း</b></p> <p>အုပ်ထိန်းသူကအလုပ်လုပ်ကိုင်ခြင်းအရနေ့လည်ပိုင်းအိမ်တွင်မရှိသောမူလတန်းကျောင်းသားကိုအပ်နှံထားပြီးဆော့ကစားရန်နှင့်နေထိုင်ရန်နေရာကိုစီစဉ်ပေးမည်။</p>	●			<p><b>မြို့ ကလေးသူငယ်အထွေထွေစင်တာ ကလေးပြုစုပျိုးထောင်မှု ကူညီပံ့ပိုးရေးဌာန</b> <b>ကလေး၊ လူငယ်များအတွက်လူမှုဖူလုံရေးဂေဟာအုပ်ချုပ်ရေးဆိုင်ရာ</b> (ရှင်းဂျူဒု 7-3-29) TEL 5273-4544 FAX 3232-0666</p>
<p><b>◆ကျောင်းဆင်းပြီးနောက်ပိုင်းကလေးငယ်များစုဝေးရာ</b></p> <p>မူလတန်းကျောင်း၏ကျောင်းကစားကွင်း၊အားကစားရုံစာကြည့် တိုက်အပိုစာသင်ခန်းစသည်တို့ကိုအသုံးပြုထားသည့်ကြည့်ရှု စောင့်ရှောက်သည့်ဝန်ထမ်းရှိသည့်မူလတန်းကျောင်းသား၏လွတ် လပ်သောဆော့ကစားရန်နေရာနှင့်အတွေ့အကြုံရရှိစေရန်အစီ အစဉ်ကိုပြင်ဆင်ထားသည့်နေရာဖြစ်သည်။</p>	●			
<p><b>◆ကလေးများဂေဟာ၊ကလေးများကော်နာ</b></p> <p>အသက် ၁၈နှစ်မပြည့်မီကလေးများနှင့်အုပ်ထိန်းသူကအသုံးပြုနိုင်သည့်ဆော့ကစားရန်နှင့်လေ့လာဆည်းပူးရန်မိတ်ဆွေသူငယ်ချင်းဖွဲ့ရန်နေရာဖြစ်သည်။</p>	●	●	●	

ကလေးငယ်တစ်ဦးချင်းစီ၏စွမ်းအားကိုတိုးမြှင့်ရန်လေ့ကျင့်သင်ကြားမှုအထောက်အပံ့ကိုလုပ်ဆောင်မည်။

အကြောင်းကိစ္စ	မူလ အလယ် အထက်	စုံစမ်းမေးမြန်းရန်
<p>◆<b>ကျောင်းဆင်းပြီးနောက်ပိုင်းစသည်လေ့ကျင့်သင်ကြားမှုအထောက်အပံ့</b></p> <p>မြို့နယ်မှတည်ထောင်ထားသည့်မူလတန်းအလယ်တန်းကျောင်းတွင်ကျောင်းဆင်းပြီးနောက်ပိုင်းစသည်၏အချိန်ကိုအသုံးပြု၍တစ်ဦးချင်းစီ၏လေ့ကျင့်သင်ကြားမှုရောက်ရှိသည့်အခြေအနေပေါ်တွင်သတ်မှတ်ထားသည့်အသေးစိတ်ညွှန်ကြားမှုကိုလုပ်ဆောင်မည်။</p>	<p>● ●</p>	<p>မြို့. ပညာရေးထောက်ပံ့မှုဌာနခွဲပညာရေးလှုပ်ရှားမှုထောက်ပံ့ရေးတာဝန်ခံ (အိုးဇူဘို 3-1-2 ပညာရေးစင်တာ 4F)  <b>TEL 3232-1058 FAX 3232-1079</b>                      * လုပ်ဆောင်မှုအခြေအနေစသည်တို့ကိုကျောင်းအသီးသီးတွင်စုံစမ်းပေးပါ။</p>
<p>◆<b>ကျောင်းစာကြည့်တိုက်ကိုကျောင်းဆင်း</b></p> <p>ပြီးနောက်ပိုင်းစသည်ဖွင့်လှစ်ခြင်းမူလတန်းကျောင်းအလုပ်၏ကျောင်းစာကြည့်တိုက်ကိုကျောင်းဆင်းပြီးနောက်ပိုင်းစသည်တွင်ကလေးငယ်များအားဖွင့်လှစ်ပေးပြီးစာပေစက်ရုံရန်လှုပ်ရှားမှုကိုတိုးမြှင့်ခြင်းနှင့်အတူစာအုပ်ရှာဖွေခြင်းနှင့်Internet စသည်တို့ကိုအသုံးပြုသည့်ရှာဖွေလေ့လာသင်ကြားခြင်းနှင့်ကိုယ်တိုင်လေ့လာသင်ယူခြင်းကိုပြုလုပ်နိုင်သည့်နေရာကိုစီစဉ်ပေးမည်။</p>	<p>●</p>	<p>မြို့. ပညာရေးထောက်ပံ့မှုဌာနခွဲပညာရေးလှုပ်ရှားမှုထောက်ပံ့ရေးတာဝန်ခံ (အိုးဇူဘို 3-1-2 ပညာရေးစင်တာ 4F)  <b>TEL 3232-1058 FAX 3232-1079</b></p>
<p>◆<b>ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ၏ ကလေးငယ်များထံသို့ ပညာသင်ကြားရန်အထောက်အပံ့* 1</b></p> <p>စီးပွားရေးကြပ်တည်းမှုကြောင့် ကူညီပံ့ပိုးရာလူ့ရန်ဆန္ဒရှိသော မူလတန်းစတုတ္ထနှစ်မှအထက်တန်းပြီးဆုံးသည့်အထိ ကလေးများ နှင့်အုပ်ထိန်းသူများအတွက် ပညာရေးနှင့် စားဝတ်နေရေးအတွက် ကူညီပံ့ပိုးမှုပြုလုပ်ပေးမည်။</p>	<p>● ● ●</p>	<p>မြို့. စားဝတ်နေရေးဆိုင်ရာလူမှုဖူလုံရေးဌာနခွဲ ကာကွယ်စောင့်ရှောက်ရေးတာဝန်ခံဌာနခွဲ (မြို့နယ်ရုံးအမှတ် ၂အစိုးရအဆောက်အအုံခွဲ1F,2F)  <b>TEL 5273-4555 FAX 3209-0278</b></p> <p>မြို့. ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာဌာန ကလေးပြုစုပျိုးထောင်ခြင်းကူညီပံ့ပိုးမှုဆိုင်ရာ (မြို့နယ်ရုံးအမှတ် ၂ပင်မအစိုးရအဆောက်အအုံခွဲ2F)  <b>TEL 5273-4558 FAX 3209-1145</b></p>
<p>◆<b>ကျောင်းတက်ရန်တိုင်ပင်ဆွေးနွေးခြင်း</b></p> <p>အထူးထောက်ပံ့မှုကိုလိုအပ်သည့်ကလေးငယ်၏ကျောင်းတက်ရန်နှင့် ကျောင်းပြောင်းရန်တိုင်ပင်ဆွေးနွေးခြင်းကိုလက်ခံ၍ကလေးငယ်အတွက် ပိုမိုဆီလျော်သောပညာရေးပတ်ဝန်းကျင်နှင့်ပညာရေးအကြောင်းအရာ စသည်တို့နှင့်ပတ်သက်၍အုပ်ထိန်းသူနှင့်အတူစဉ်းစားသွားမည်။</p>	<p>● ●</p>	<p>မြို့. ပညာရေးဆိုင်ရာထောက်ပံ့မှုဌာနခွဲ အထူးထောက်ပံ့မှုပညာရေးတာဝန်ခံ (အိုးဇူဘို 3-1-2 ပညာရေးစင်တာ 4F)  <b>TEL 3232-3074 FAX 3232-1079</b></p>
<p>◆<b>ပညာရေးတိုင်ပင်ဆွေးနွေးခြင်း</b></p> <p>ကလေးငယ်၏ပင်ကိုစရိုက်သွားလာလှုပ်ရှားမှုစိတ်နှင့်ကိုယ်ခန္ဓာကျန်းမာရေးလေ့လာခြင်းအခိုင်ကျင့်မှု စသည်ပညာရေးပေါ်မူပြုသောနာမာများနှင့်ပုဂံနမူများ၏ တိုင်ပင်ဆွေးနွေးခြင်းကိုစိတ်ပိုင်းဆိုင်ရာနှင့်ပညာရေး အဓိကဘာသာပညာရှင်များကလက်ခံပေးသွားမည်။</p>	<p>● ● ●</p>	<p>မြို့. ပညာရေးစင်တာပညာရေးတိုင်ပင်ဆွေးနွေးခန်း (အိုးဇူဘို 3-1-2 ပညာရေးစင်တာ 7F)                      ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးခြင်း <b>TEL 3232-2711</b>                      တွေ့ဆုံတိုင်ပင်ဆွေးနွေးခြင်း <b>TEL 3232-3071</b>  <b>FAX 3232-2710</b>  <b>ရှင်းဂျူကလေးငယ် Hot line</b>                      (ကလေးငယ်အနိုင်ကျင့်ခံရမှုတိုင်ပင်ဆွေးနွေးရန် အထူးဖုန်း)  <b>TEL 3232-2070</b></p>

\*1...အသုံးပြုသူဦးရေကန့်သတ်ချက်ရှိသည်။





၅

# ။နေအိမ်အထောက်အပံ့

နေအိမ်ရှာဖွေခြင်းနှင့်အိမ်လခအိမ်ပြောင်းသည့်ကုန်ကျစရိတ်ထောက်မမှုစသည်၊ကလေးငယ်ပြုစုပျိုးထောင်နေသည့်မိသားစု၏နေအိမ်ကို အထောက်အပံ့ပြုမည်။

အကြောင်းကိစ္စ	မူလ	အလယ်	အထက်	စုံစမ်းမေးမြန်းရန်
<p><b>◆အိမ်ရာတိုင်ပင်ဆွေးနွေးခြင်း(နေအိမ်ပြောင်းရွှေ့ရန်တိုင်ပင်ဆွေးနွေးခြင်း)</b>            မိဘတစ်ဦးတည်းရှိသောအိမ်ထောင်စုကိုရည်ရွယ်၍မြို့နယ်တွင်း၏ပုဂ္ဂလိက အငှားအိမ်ရာလစ်လပ်မှုသတင်းအချက်အလက်ကိုဝေငှားပေး၍အိမ်ခန်းရာဖွဲ့စည်းမှုကိုလုပ်ဆောင်မည်။            * တိုင်ပင်ဆွေးနွေးရန်နေ့။အမှတ်၁-အမှတ်၄ကြာသပတေးနေ့၊ သောကြာနေ့၊ စနေနေ့၊ လွင်္ဂါနေ့၊ ကြိုတင်စာရင်းပေးထားပေးပါရန်။)</p>	●	●	●	
<p><b>◆မျိုးဆက်များအနီးနားတွင်နေထိုင်ခြင်းအထူးအကူအညီပေးခြင်းထောက်မမှု* 2</b>            ကလေးအိမ်ထောင်စုသို့မဟုတ်ကလေးငယ်ပြုစုပျိုးထောင်နေသည့် အိမ်ထောင်စု* 3 အိမ်ထောင်စုကမြို့နယ်အတွင်း၌အသစ်ထပ်မံ၍အနီးနားတွင်နေထိုင်ရန်၊ အထူးအကူအညီပေးခြင်းပြုရန်လုပ်ဆောင်သည့်အခါတွင်နေအိမ်ပြောင်းရွှေ့ရန်လိုအပ်သည့်အသုံးစရိတ်၏တစ်စိတ်တစ်ပိုင်းကိုထောက်မပေးမည်။            *1 အနီးနားတွင်နေထိုင်ခြင်း။ ... ကလေးအိမ်ထောင်စုနှင့် မိဘအိမ်ထောင်စုကရင်းဂျုမြို့နယ်တွင်းတွင်နေထိုင်သည်။            * 2 အထူးအကူအညီပေးခြင်း။ ... ကလေးအိမ်ထောင်စုနှင့် မိဘအိမ်ထောင်စုကတစ်စိတ်တစ်ပိုင်းတွင်နေထိုင်သည်။</p>	●	●		<p><b>မြို့ အိမ်ရာဌာနခွဲနေထိုင်ရန်အထောက်အပံ့ တာဝန်ခံ</b>            (မြို့နယ်ရုံးပင်မအစိုးရအဆောက်အအုံ 7F)            TEL 5273-3567 FAX 3204-2386</p>
<p><b>◆နောက်မျိုးဆက်သစ်ပြုစုပျိုးထောင်ရန်နေအိမ်ပြောင်းရွှေ့ရန်ထောက်မခြင်း* 2</b>            ကလေးငယ်ပြုစုပျိုးထောင်နေသည့်အိမ်ထောင်စု* 3 ကမြို့နယ်တွင်း၏ပုဂ္ဂလိက အငှားအိမ်ရာမပုဂ္ဂလိကအငှားအိမ်ရာသို့နေအိမ်ပြောင်းရွှေ့ရန်ပြုသည့်အခါ တွင်၊ အိမ်ပြောင်းမီနှင့်ပြောင်းပြီးနောက်ပိုင်း၏အိမ်လခကွာခြားမှု(တိုးမြှင့်သွားသည့်အတွက်)၏တစ်စိတ်တစ်ပိုင်းနှင့်အိမ်ပြောင်းရာတွင်လိုအပ်သည့်ကုန်ကျစရိတ်၏တစ်စိတ်တစ်ပိုင်းကိုထောက်မပေးမည်။</p>	●	●		
<p><b>◆ပုဂ္ဂလိကအငှားအိမ်ရာအိမ်လခထောက်မခြင်း</b>            (ကလေးငယ်ပြုစုပျိုးထောင်နေသည့်မိသားစု၏အိမ်ထောင်စု အထူးအကူအညီပေးခြင်းအထောက်အပံ့ပေးခြင်းအထောက်အပံ့ပေးခြင်း* 3 ၏အိမ်လခတစ်စိတ်တစ်ပိုင်းကိုထောက်မပေးမည်။</p>	●	●		
<p><b>◆မြို့နယ်အိမ်ရာ</b>            မြို့နယ်တွင်းတွင်နေထိုင်လျက်ရှိပြီး၊ဝင်ငွေက ပြည်သူ့အိမ်ရာ၏ဝင်ငွေစံညွှန်းနှင့်အတွင်းရှိသူကိုရည်ရွယ်၍အငှားအိမ်ရာကိုထောက်ပံ့ပေးမည်။</p>	●	●	●	<p><b>မြို့ အိမ်ရာဌာနခွဲမြို့နယ်အိမ်ရာစီမံခန့်ခွဲမှု တာဝန်ခံ</b>            (မြို့နယ်ပင်မရုံး 7F)            TEL 5273-3787 FAX 3204-2386</p>
<p><b>◆ကလေးငယ်ပြုစုပျိုးထောင်ရန်အိမ်ရာ(အထူးသတ်မှတ်အိမ်ရာ)</b>            မြို့နယ်အတွင်းတွင်နေထိုင်ပြီး၊ ဝင်ငွေက ပြည်သူ့အိမ်ရာ၏ စံညွှန်းအတွင်းတွင်ရှိသူကိုရည်ရွယ်သည့်အနေဖြင့်၊ အငှားအိမ်ရာကို ထောက်ပံ့ပေးပါမည်။</p>	●	●	●	
<p><b>◆မြို့တော်အိမ်ရာ</b>            မြို့တွင်းတွင်နေထိုင်ပြီး၊ ဝင်ငွေက ပြည်သူ့အိမ်ရာ၏ စံညွှန်းအတွင်းတွင်ရှိသူကိုရည်ရွယ်သည့်အနေဖြင့်၊ တိုက်ကြိုမြို့မှ အငှားအိမ်ရာကို ထောက်ပံ့ပေးပါမည်။</p>	●	●	●	<p>တိုက်ကြိုမြို့အိမ်ရာထောက်ပံ့ရေးကော်ပိုရေးရှင်း            မြို့တော်အိမ်ရာလျှောက်လွှာခေါ်ယူရေးစင်တာ            TEL 3498-8894 FAX 3409-4527            တယ်လီဖုန်းနံပါတ် 6418-5571</p>

※ 2 အိမ်ပြောင်းခြင်းနှင့်အိမ်ရာ၏စာချုပ်မချုပ်ဆိုမီအစီအစဉ်စာရင်းသွင်းရန်လိုအပ်သည်။  
 ※ 3 ကလေးငယ်ပြုစုပျိုးထောင်နေသည့်အိမ်ထောင်စု...မသင်မနေရပညာရေး သင်ကြားမှုမပြီးဆုံးမီကလေးငယ်ကိုမှီခိုစေပြီးအထူးအကူအညီပေးခြင်းအထောက်အပံ့ပေးခြင်း။



ရှင်းဂျူဒုက္ခတွင်ကျလမ်းညွှန်ချက်တွင်ဖော်ပြထားသည့်အရာများအပြင်အမျိုးမျိုးသောစနစ်များရှိသည်။အခက်အခဲရှိသည့်အခါတွင်နီးစပ်ရာ တိုင်ပင်ဆွေးနွေးရန်ကောင်တာတွင်လောလောဆယ်တိုင်ပင်ဆွေးနွေးပေးပါ။

တိုင်ပင်ဆွေးနွေးမည့်အကြောင်းအရာ၊တိုင်ပင်ဆွေးနွေးရန်ကောင်တာ

◆ကလေးငယ်နှင့်မိသားစု၏အထွေထွေ

တိုင်ပင်ဆွေးနွေးခြင်းကလေးငယ်အထွေထွေစင်တာနှင့်မြို့နယ်တင်းကြပ်ရာ၏ကလေးငယ်နှင့်မိသားစုဆိုင်ရာထောက်ပံ့မှုစင်တာတွင်ကလေးငယ်မိသားစုနှင့်ပတ်သက်သည့်တိုင်ပင်ဆွေးနွေးမှုကိုအထွေထွေအားဖြင့်ဆောင်ရွက်သွားမည်။ကလေးငယ်ပြုစုပျိုးထောင်မှုတွင်စိုးရိမ်ခြင်းနှင့်စိတ်ပူပန်ခြင်း၊အခက်အခဲရှိနေသည့်ကိစ္စနှင့်နားမလည်သောအကြောင်းအရာစသည်တို့ကိုလွတ်လပ်စွာတိုင်ပင်ဆွေးနွေးပေးပါ။

တိုင်ပင်ဆွေးနွေးရန်နေရာမသေချာသေးလျှင်  
လောလောဆယ်ကြိုနေရာတွင်တိုင်ပင်ဆွေးနွေးပေးပါ။



စုံစမ်းမေးမြန်းရန်

- မြို့ ကလေးသူငယ်အထွေထွေစင်တာ ကလေးသူငယ်ဆွေးနွေးကူညီခြင်းဆိုင်ရာဌာန (ရှင်းဂျူဒု 7-3-29)  
TEL 3232-0675 FAX 3232-0666
- မြို့ ရှိန်နိုမချီ ကလေးငယ်နှင့်မိသားစုဆိုင်ရာထောက်ပံ့မှုစင်တာ(ရှိန်နိုမချီ 20)  
TEL 3357-6855 FAX 3357-6852
- မြို့ အေန်နိုမချီ ကလေးငယ်နှင့်မိသားစုဆိုင်ရာထောက်ပံ့မှုစင်တာ(အေန်နိုမချီ 36)  
TEL 3269-7345 FAX 3269-7305
- မြို့ အိုချီအိုင်း ကလေးငယ်နှင့်မိသားစုဆိုင်ရာထောက်ပံ့မှုစင်တာ(အိုချီအိုင်း 2-7-24)  
TEL 3952-7752 FAX 3952-7164
- မြို့ ဒိတရှင်းဂျူဒု ကလေးငယ်နှင့်မိသားစုဆိုင်ရာထောက်ပံ့မှုစင်တာ (ဒိတရှင်းဂျူဒု 3-20-2)  
TEL 3362-4152 FAX 3365-1122

◆ပညာရေးတိုင်ပင်ဆွေးနွေးခြင်း

ကလေးငယ်၏ပတ်ဝန်းကျင်၊သွားလာလှုပ်ရှားမှုစိတ်နှင့်ကိုယ်ခန္ဓာကျန်းမာရေး၊ လေ့လာခြင်း၊ အနိုင်ကျင့်မှုစသည့်ပညာရေးပေါ်မူတည်သောစာမေးပွဲနှင့်ပုံနှိပ်မှုများ၏ တိုင်ပင်ဆွေးနွေးခြင်းကိုစိတ်ပိုင်းဆိုင်ရာနှင့်ပညာရေးအဓိကဘာသာပညာရှင်များ ကလက်ခံပေးသွားမည်။

- မြို့ ပညာရေးစင်တာ ပညာရေးတိုင်ပင်ဆွေးနွေးခန်း(အိုချီအိုင်း 3-1-2 ပညာရေးစင်တာ 7F)  
ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးရန် TEL 3232-2711  
လူထုတိုင်ပင်ဆွေးနွေးရန် TEL 3232-3071 FAX 3232-2710  
ရှင်းဂျူဒုကလေးငယ် Hot line (ကလေးငယ်အနိုင်ကျင့်ခံရမှုတိုင်ပင်ဆွေးနွေးရန်အဖွဲ့ဖုန်း) TEL 3232-2070

◆ဖွံ့ဖြိုးမှုတိုင်ပင်ဆွေးနွေးခြင်း

ဖွံ့ဖြိုးမှုတွင်စိတ်ပူမှုရှိသောကလေးငယ်နှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးခြင်းအကြံပေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းကိုလုပ်ဆောင်ပါမည်။

- မြို့ ကလေးသူငယ်အထွေထွေစင်တာ ကလေးပြုစုပျိုးထောင်မှုကူညီပံ့ပိုးရေးဌာန ဖွံ့ဖြိုးမှုဧကန်ကျခြင်းအားကူညီပံ့ပိုးခြင်းဆိုင်ရာ (အမည်ပွား...အိုက်အိုက်)(ရှင်းဂျူဒု 7-3-29)  
TEL 6273-8701 (ဖွံ့ဖြိုးတက်မှုဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းအတွက်သာ)  
FAX 3232-0666

◆အလုပ်နှင့်မိသားစုဘတ်ဂျက်ဆိုင်ရာနှင့်ပတ်သက်သည့်တိုင်ပင်ဆွေးနွေးခြင်း

「စာဝတ်နေရေးကိုပြန်လည်ထူထောင်ချင်သည်။」 「အလုပ်နှင့်မိသားစုဘတ်ဂျက်ဆိုင်ရာနှင့်ပတ်သက်သည့်တိုင်ပင်ဆွေးနွေးမှုပြုချင်သည်။」 「စီးပွားရေးဆိုင်ရာအခက်အခဲရှိသော်လည်းမည်သည့်နေရာတွင်တိုင်ပင်ဆွေးနွေးမှုပြုလျှင်ကောင်းမည်ကို မသိခြင်း၊စသဖြင့်အခက်အခဲရှိသူ၏တိုင်ပင်ဆွေးနွေးမှုကိုတိုင်ပင်မှုထောက်ပံ့ရေးဝန်ထမ်းမှလက်ခံပြီး၊ပြဿနာဖြေရှင်းရန်ရည်ရွယ်သည့်ထောက်ပံ့မှုကိုလုပ်ဆောင်ပါမည်။

- မြို့ စားဝတ်နေရေးဆိုင်ရာလူမှုမှုလုံခြုံရေးဌာနခွဲစားဝတ်နေရေးထောက်ပံ့မှုတိုင်ပင်ဆွေးနွေးရန်ကောင်တာ (မြို့နယ်ရုံးအမှတ် ၂အစိုးရအဆောက်အအုံခွဲ 1F)  
TEL 5273-3853 FAX 3209-0278  
ရှင်းဂျူဒု လူမှုမှုလုံခြုံရေးအဖွဲ့တိုင်ပင်ခံအဖွဲ့ အထွေထွေတိုင်ပင်ဆွေးနွေးရန်ကောင်တာ (တကဒနိုဘာ 1-17-20)  
TEL 5273-3546 FAX 5273-3082

◆ကြင်ဖော် မဲ့မိဘတိုင်ပင်ဆွေးနွေးခြင်း

မိဘတစ်ဦးတည်းရှိသောနေအိမ်၏ စိတ်ပူပန်သောအကြောင်းကိစ္စ(နေအိမ်၊ အလုပ်အကိုင်၊ ကလေးငယ်ပြုစုပျိုးထောင်ခြင်းစသည်) တို့၏ ဆွေးနွေးတိုင်ပင်ခြင်းနှင့် သတင်းအချက်အလက်ထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်သွားပါမည်။

- မြို့ ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာဌာန ကလေးပြုစုပျိုးထောင်ခြင်းကူညီပံ့ပိုးမှုဆိုင်ရာ (မြို့နယ်ရုံးပင်မအစိုးရအဆောက်အအုံ 2F)  
TEL 5273-4558 FAX 3209-1145

◆ကျန်းမာရေး၊ကလေးငယ်စောင့်ရှောက်ရန်တိုင်ပင်ဆွေးနွေးခြင်း

ကျန်းမာရေးနှင့် ကလေးငယ်ပြုစုပျိုးထောင်ခြင်းတို့နှင့်ပတ်သက်၍ စိတ်ပူပန်မှုရှိနေသူများအား ပြည်သူ့ကျန်းမာရေးဌာနပြု၊ အာဟာရဗေဒပညာရှင်၊ သွားနှင့်ခံတွင်းသန့်ရှင်းရေးပညာရှင် စသည်တို့၏ ကျွမ်းကျင်ဝန်ထမ်းများက တိုင်ပင်ဆွေးနွေးခြင်းများကို လုပ်ဆောင်လျက်ရှိနေသည်။

- မြို့ အူဂိုဂိုမေ ကျန်းမာရေးစင်တာ (ယာယီအစိုးရအဆောက်အအုံ/ရာလုံကိရိယာ 6 (ယခင် အိချီဂယစီးပွားရေးအထက်တန်းကျောင်း) \* နူးဒါသစ်ဆောက်လုပ်ပြီးစီးသည့်နောက် ရွှေပြောင်ရန်လှူထားသည့်)  
TEL 3260-6231 FAX 3260-6223
- မြို့ ယိုဆုရ ကျန်းမာရေးစင်တာ (အမျိုးသမီးများကျန်းမာရေးထောက်ပံ့မှုစင်တာ (ယိုဆုရ စန်းအေးချို၊ 10-16)  
TEL 3351-5161 FAX 3351-5166
- မြို့ ဟီဂရီရှင်းဂျူဒု ကျန်းမာရေးစင်တာ (ရှင်းဂျူဒု 7-26-4)  
TEL 3200-1026 FAX 3200-1027
- မြို့ အိုချီအိုင်း ကျန်းမာရေးစင်တာ (ရိုမြူးအိုချီအိုင်း 4-6-7)  
TEL 3952-7161 FAX 3952-9943

# ရှမ်းဂျူဒု၏ကလေးငယ်ပြုစုပျိုးထောင်ရေးသတင်းအချက်အလက်များကိုအသုံးပြုပေးပါ။

## ရှမ်းဂျူဒု၏ကလေးငယ်ပြုစုပျိုးထောင်ရေးစသည့်သတင်းအချက်အလက်များကိုကြည့်ရှုနိုင်မည်။အသုံးပြုပေးပါ။

### ရှမ်းဂျူဒု Home page

ကလေးမွေးခြင်း၊ကလေးငယ်ပညာရေး၏ သတင်း  
အချက်အလက် page  
<http://www.city.shinjuku.jp/kodomo/index.html>



### ရှမ်းဂျူဒုကလေးငယ်ပြုစုပျိုးထောင်ရေးပံ့ပိုးမှု site 「Happy Kosodate」

~ကလေးပြုစုပျိုးထောင်ခြင်းကိုအားပေးကူညီသောဌာနဆိုင်ရာဝန်ဆောင်မှုလမ်းညွှန်~  
ကိုယ်ဝန်ဆောင်ချိန်မှစ၍ကျောင်းမတက်မီကလေး ငယ်ရှိသူကိုအဓိက  
ရည်ရွယ်၍၊ကလေးငယ်ပြုစုပျိုးထောင်ရေး  
ဝန်ဆောင်မှုနှင့်ပတ်သက်သည့်သတင်း  
အချက်အလက်ကိုတစ်ခုတည်းတွင်စုစည်းကာ  
ကြည့်ရှု လွယ်ကူအဆင်ပြေသော site ဖြစ်သည်။  
<https://shinjuku-city.mamafre.jp>



### ကလေးငယ်ပြုစုပျိုးထောင်ရေးအထောက်အပံ့လုပ်ဆောင်မှုလမ်းညွှန်နိုင်ငံခြား ဘာသာစကားပုံစံ

ရှမ်းဂျူဒု Home page တွင်ကလေးငယ်ပြုစုပျိုး ထောင်ရေးအထောက်  
အပံ့လုပ်ဆောင်မှုလမ်းညွှန်၏နိုင်ငံခြားဘာသာစကားပုံစံ(အင်္ဂလိပ်  
ဘာသာစကား၊တရုတ်ဘာသာစကား၊ကိုရီးယားဘာသာစကား၊မြန်မာဘာသာ  
စကား)ကိုဖွင့်လှစ်ထားလျက်ရှိသည်။

Foreign language versions of the *Guide to Child Care Support Measures* (English, Chinese, Korean) are available on the Shinjuku City homepage.

在新宿区官网上公开有支援育儿实施政策指南的外语版

신주쿠구 홈페이지에서 육아 지원 시책 가이드의 외국어판(영어, 중국어, 한국어)을 공개하고 있습니다.

[http://www.city.shinjuku.lg.jp/kodomo/kodomok02\\_002088.html](http://www.city.shinjuku.lg.jp/kodomo/kodomok02_002088.html)



### ရှမ်းဂျူဒု Happy Kosodate လမ်းညွှန်

ကိုယ်ဝန်ဆောင်သည့်ကလေးငယ်ပြုစုပျိုးထောင်နေသူကိုရည်ရွယ်၍၊  
မြို့နယ်၏လုပ်ဆောင်မှုနှင့်အဆောက်အအုံ၊ထောက်ပံ့ကြေးစသည်တို့၏အုပ်  
ချုပ်ရေးသတင်းအချက်အလက်မိတ်ဆက်ပေးခြင်းနှင့်အပြင်သွားရန်  
သတင်း အချက်အလက်စသည့်ကလေးငယ်ပြုစုပျိုးထောင်ရာတွင်အသုံးဝင်  
မည့် သတင်းအချက်အလက်ကိုရေးသားထားလျက်ရှိသည်။မိခင်နှင့်ကလေး  
ငယ်၏ကျန်းမာရေးမှတ်တမ်းစာအုပ်ထုတ်ပေးချိန်တွင်ပေးသည့်အပြင်  
ကလေးငယ်နှင့်မိသားစုဆိုင်ရာဌာနခွဲကောင်တာ  
တွင်ထုတ်ပေးလျက်ရှိသည်။

**[PDF file ပုံစံ download]**  
[http://www.city.shinjuku.lg.jp/kodomo/file03\\_07\\_00011.html](http://www.city.shinjuku.lg.jp/kodomo/file03_07_00011.html)



## ကလေးငယ်များ၏အနာဂတ်ရန်ပုံငွေကိုအသုံးပြုထားသည့်လှုပ်ရှားမှုလမ်းညွှန် ~ကလေးငယ်များထမ်းစားခန်း၊လေ့ကျင့်သင်ကြားမှုအထောက်အပံ့စသည့်၏လမ်းညွှန်~

မြို့နယ်တွင် 「ရှမ်းဂျူဒုကလေးငယ်များ၏အနာဂတ်ရန်ပုံငွေ」 ကိုအသုံးပြု၍ကလေးငယ်ပြုစုပျိုးထောင်ခြင်းကိုထောက်ပံ့ပေးသည့်  
မြို့နယ်တွင်းနေပြည်သူများ စသည်၏စေတနာအလျောက်လှုပ်ရှားမှုတွင်မတည်ငွေကိုထောက်ပံ့ထားလျက်ရှိသည်။ကလေးငယ်များ  
ထမ်းစားခန်း၊လေ့ကျင့်သင်ကြားမှုအထောက်အပံ့ စသဖြင့်၊ဒေသတွင်လုပ်ဆောင်သည့် 「ကလေးငယ်ပြုစုပျိုးထောင်ခြင်းကိုထောက်ပံ့  
ပေးသည့်လှုပ်ရှားမှု」 နှင့်ပတ်သက်၍လမ်းညွှန်ပေးလျက်ရှိသည်။

【ပေးမြန်းစုစမ်းရန်】 ကလေးငယ်နှင့်မိသားစုဆိုင်ရာဌာနခွဲ စီမံကိန်းတာဝန်ခံ TEL 5273-4261 FAX 5273-3610  
[http://www.city.shinjuku.lg.jp/kodomo/kodomok02\\_000001\\_00009.html](http://www.city.shinjuku.lg.jp/kodomo/kodomok02_000001_00009.html)



## ကြင်ဖော် မဲ့မိဘမိသားစုဖြစ်သူ၊တစ်ဦးတည်းဖြင့်လေးမွေးခြင်းနှင့် ကလေးငယ်ပြုစုပျိုးထောင်မှုပြုရတော့မည့်သူများသို့

ကြင်ဖော် မဲ့မိဘမိသားစုဖြစ်သူစသည့်တို့အားထောက်ပံ့မှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍အခြားသော၊ 「ရှမ်းဂျူဒုကြင်ဖော် မဲ့မိဘမိသားစုSupport guide」  
ကိုဖြန့်ဝေထားလျက်ရှိသည်။ ကြင်ဖော် မဲ့မိဘ မိသားစုတိုင်ပင်ဆွေးနွေးရန်ကောင်တာတွင်မေးမြန်းစုစမ်းပေးပါ။

### 【ကြင်ဖော် မဲ့မိဘမိသားစုတိုင်ပင်ဆွေးနွေးရန်ကောင်တာ】

ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာဌာန ကလေးပြုစုပျိုးထောင်ခြင်းကူညီပံ့ပိုးမှုဆိုင်ရာ  
TEL 5273-4558 FAX 3209-1145

**[PDF file ပုံစံ download]**

[http://www.city.shinjuku.lg.jp/kodomo/kodomok02\\_002057.html](http://www.city.shinjuku.lg.jp/kodomo/kodomok02_002057.html)

